



ଅଭ୍ୟାସ କେନ୍ଦ୍ର ପାଠୀରେ ପାଠୀରେ ପାଠୀରେ
ପାଠୀରେ ପାଠୀରେ ପାଠୀରେ ପାଠୀରେ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

ထုတ်ဝေမြင်း	ပထမအကြိမ်
ဖောင်ရေး	ပြည်သူ ၂၀၂၃ ခုစွဲ
မျက်နှာပုံးပန်းသီ	၅၀၀
လုပ်ငန်း	လင်းဝဏ္ဏ
ထုတ်ဝေသူ	ဒေါသီများ (၁၁၂၅)
ပုံးပိုင်သူ	နိုင်ငံပိုင်းပိုင်ပိုင်း (နှင့်သင်ပုံးပိုင်-၀၀၄၄၁) ဝုဒ္ဓရေးသိပ္ပါယ်
စာစစ်	အမှတ်-၁၉၇-၁၉၆၈ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာအုပ်ချုပ်	တင်မိခိုင်
ဖြန့်ချိရေး	ကိုယ် (ငွေအီမ်စည်းအုပ်ချုပ်လုပ်ငန်း) ဝုဒ္ဓရေးနှင့်ရွှေ့ချောင်း
တန်ဖိုး	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဓလမ်း၊ ၂-နံရွှေ့၊ သုတေသန သွေးနှုန်းမြို့နယ်၊ ရန်ကုန်မြို့
	ဖုန်း - ၀၉၄၅၀၆၂၃၈၈၊ ၀၉၄၅၀၆၂၃၈၉
	၆၀၀၀ ကျပ်

အတွေ့အကွင်း

အတိတိစိုက်ခင်း | ခတ္တာခင်
ရန်ကုန်၊ မဟာတေပး | ၂၀၂၃
၃၁ ၂၀၁။ ၂၀၁၅ × ၁၂၀၅ ၀၈၀၅
(၁) အတိတိစိုက်ခင်း

အတိတ်စိက်ခင်း

ခထွောခင်

မ ဟာ စာ ပေ (စာ စဉ် - ၁၀၄)

အတိတ်စိုက်ခင်းအတွက်

အမှာ

အတိတ်စိုက်ခင်းဟာ ကျွန်မရဲ ငယ်စဉ်ကာလ အပိုင်းအခြားတွေ
ကို ပြန်လည်ပုံဖော်ထားတာမို့ မူလတန်းအရွယ်ကနေ တက္ကသိုလ်မတက်ခင်
ထိ ခုနှစ်တွေပဲ ဖြစ်ပါတယ်။ အတိတ်စိုက်ခင်းထဲမှာ ပါရှိတဲ့ နာမည်တွေ
ဟာ လွှဲသုံးထားတာ ရှိသလို၊ တိုက်ရှိက်သုံးထားတာ ရှိပေမယ့် အချို့သော
အဖြစ်အပျက်တွေ တိုက်ဆိုင်မှုရှိခဲ့ရင် ကျွန်မရဲ ဖန်တီးမှုသာ ဖြစ်ပါကြောင်း
ဆိုပါရမေ။

သို့ကလို အတိတ်တွေထဲကသူတွေထဲမှာ သူကိုယ်သူ စာရေးဆရာ
မောင်ညီမြိုင်း(သန်လျင်)လို့ ပြောခဲ့တဲ့ မော်တော်မှာထမင်းချက်တဲ့ အဘ
တစ်ယောက်လည်း ပါဝင်နေခဲ့ပါတယ်။ ကျွန်မကတော့ အပိုအပြင်တွေယုံလို့
ပေါ့။ သူ ကျွန်မတို့ဆာက မပြန်ခင် ကျွန်မကို စာလေးတစ်စောင် အမှတ်တရ
ရေးပေးခဲ့ပါတယ်။ ဝဋ္ဌာထဲမှာ အဲဒီစာလေးကို ထည့်ရင် ‘အဘ’များ နစ်နာ
သွားလေမလားလို့ အကြိမ်ကြိမ်တွေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ အဘနဲ့
ကျွန်မသာသိတဲ့ အဖြစ်အပျက်ဖြစ်ပြီးတော့ အဘရဲ့ရှုပ်ပုံကို ထည့်သုံးထားတာ
မဟုတ်တဲ့အတွက် စာလေးကို ထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တကယ်စာရေးဆရာ မောင်ညီမြိုင်း(သန်လျင်) နဲ့တွေတော့ အဲဒီ

အဖြစ်အပျက်လေးကို ပြောပြတော့ ဆရာက ရယ်ပါတယ်။ သို့ကလိုအဖြစ်
တွေ မနည်းဘူး တွေ့ဖူးပါတယ်လို့လည်း ပြောပါတယ်။

ကျွန်ုမအတွက်တော့ အတိတ်ဟာ ခံစားမှုပေါင်းစုံ ရောပြမ်းနေတဲ့
စိုက်ခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီခံစားမှုတွေကို စာဖတ်သူဆီ ဆင့်ပွားပေး
လိုက်ရတဲ့အခါ စာဖတ်သူတွေနဲ့ ခံစားမှုကရော ဘယ်လို့ဖြစ်လေမလဲဆိုတာ
မျှော်လင့်နေပါမယ်ရှင်။

မေတ္တာများဖြင့်
ခတ္တာခင်



* କାନ୍ଦିଗାନ୍ଧି

ମହିନା: ଅପି, ତଥାକାଳୀ ଶତରିତ୍ତିରେ
ଏହିରେ ଯତିନାଙ୍କ କାର୍ଯ୍ୟ ତଥାତ୍ମିକ ଏହି
ଅଧିବଦ୍ୟା କାଳ କାନ୍ଦିଗାନ୍ଧି ଯତିନାଙ୍କ
ପଦ୍ଧତିରେ କାନ୍ଦିଗାନ୍ଧି -

ଯତିନାଙ୍କ କାର୍ଯ୍ୟରେ କାନ୍ଦିଗାନ୍ଧି
ଏହିରେ ଆଲମାନ୍ଦ୍ରା ଯୁଦ୍ଧରେ ଉଚ୍ଚ ଜ୍ଞାନି
ଯୁଦ୍ଧରେ ଏହି ଯତିନାଙ୍କ କାନ୍ଦିଗାନ୍ଧି
ଏହି କାନ୍ଦିଗାନ୍ଧି ଏହି ଯତିନାଙ୍କ
କାର୍ଯ୍ୟ ପଦ୍ଧତିରେ କାନ୍ଦିଗାନ୍ଧି -

କାନ୍ଦିଗାନ୍ଧି ଯତିନାଙ୍କ କାନ୍ଦିଗାନ୍ଧି
ଏହି ଆଲମାନ୍ଦ୍ରା ଯୁଦ୍ଧରେ ଉଚ୍ଚ ଜ୍ଞାନି
ଯୁଦ୍ଧରେ ଏହି ଯତିନାଙ୍କ କାନ୍ଦିଗାନ୍ଧି
ଏହି କାନ୍ଦିଗାନ୍ଧି ଏହି ଯତିନାଙ୍କ
କାର୍ଯ୍ୟ ପଦ୍ଧତିରେ କାନ୍ଦିଗାନ୍ଧି -

କାନ୍ଦିଗାନ୍ଧି ଯତିନାଙ୍କ କାନ୍ଦିଗାନ୍ଧି
ଏହି ଆଲମାନ୍ଦ୍ରା ଯୁଦ୍ଧରେ ଉଚ୍ଚ ଜ୍ଞାନି
ଯୁଦ୍ଧରେ ଏହି ଯତିନାଙ୍କ କାନ୍ଦିଗାନ୍ଧି
ଏହି କାନ୍ଦିଗାନ୍ଧି ଏହି ଯତିନାଙ୍କ
କାର୍ଯ୍ୟ ପଦ୍ଧତିରେ କାନ୍ଦିଗାନ୍ଧି -

* ଯତିନାଙ୍କ କାନ୍ଦିଗାନ୍ଧି ଏହି ଯତିନାଙ୍କ
ଏହି ଆଲମାନ୍ଦ୍ରା ଯୁଦ୍ଧରେ ଉଚ୍ଚ ଜ୍ଞାନି
ଯୁଦ୍ଧରେ ଏହି ଯତିନାଙ୍କ କାନ୍ଦିଗାନ୍ଧି +

ଏହି - (୧) ଅଧିକାରୀ; (୨) ଅଧିକାରୀ; (ଯତିନାଙ୍କ)

ବିଜ୍ଞାନ ବିଦ୍ୟାକୁଣ୍ଡଳ

22.1.09 - 11:30 - 23

“ စကားပြောရင် အဲဒီတုန်းကလို့

ထည့်ထည့်ပြောရတယ်။

တခို့အရာတွေက မရှိတော့ဘူး။”

စိုးခိုင်ညိုန်း

၁၉၈၁ ခုနှစ်၊ နွေ့ရာသီ

အမြတစေ တွေ့မြင်ယူးနေကျ မြင်ကွင်းဖြစ်သော်လည်း ပူးလောင်
ပြင်းရှုမှုကို မနှစ်မြို့သူပါဝါ မျက်မှောင်အစုံကို ကြုတ်ပြီး ကောင်းကင်ကို
ကြည့်မိသည်။ မနက် အရှင်တက်ချိန်ကတည်းက အီမံက ထွက်လာသော်
လည်း ခုမှ စမ်းချောင်းကို ကျော်ရုံမျှ ရှိသေးသဖြင့် လိုရာကို ရောက်ဖို့
အတော်ကလေး လိုသေးသည်။ ဒီမှာဘက်လမ်းတွေက ဖြုံတဲ့ဘက်လို
ကောင်းတာမဟုတ်တော့ လမ်းလျောက်ရတာလည်း ခရီးမတွင်လှု။ စီးနေကျ
စက်ဘီးကို ယူလာဖို့ စဉ်းစားခဲ့သော်လည်း လှအောင်က ဒီအသက်အရွယ်နဲ့
စက်ဘီးမစီးတတ်တော့ သူ့ကိုယ်ခန္ဓာကြီးကိုတင်ပြီး ဒီတောင်ကြောတွေကို
နှင်းစို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ ထိုအစား စက်ဘီးမယူတဲ့ ခြေလျင်
လျောက်ရတာ ပိုကောင်းမည်ဟု ခင်မောင်ထွေး၏ အကြံပေးချက်အရ
သူ့ယ်ချင်းသုံးသို့သား မနက်စောော့ ထွက်ရောင်းတတ်သည့် ကောက်ညှင်းပေါင်း
သည်ဆီက ငါးမှုးဖိုးဝယ်ပြီး မျှစားကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ခုတော့
ဗိုက်တောင် ပြန်ဆာနေပြီ။

“မြင့်မောင် လမ်းရော သိလို့လား”

နောက အတော်ကလေး မြင့်နေပြီမို့ နယူးမှာ ချွေးစို့နေပြီဖြစ်သည်

လှအောင်က စိုးရိမ်ပုပန်မှု မကင်းသည့်အသံနှင့် မေးလာသည်။ အဖြေကို သိလိုအောင်၊ ခင်မောင်တွေးကလည်း သူ့မျက်နှာကို မျှော်လင့်တကြီး ကြည့်သည်။ သူ ဘာပြောရမည်မှန်း မသိ။ ဒီဘက်တွေကို အသံခဲ့စက် ဖွင့်ရင်း မကြာမကြာ လာခဲ့လိုပဲ ဒီမှာဘက်က ရွာသူနဲ့ မေတ္တာမျှခဲ့ရသည့် သူ့ကို မယုံမျက်ဝန်းတွေနဲ့ မေးနေကြသည့် လှအောင်နဲ့ ခင်မောင်တွေးကို မောန်းနေသည့်ကြားကဲ

“ရောက်ချင်ရာ ရောက်ပေါ်ဂွာ၊ ငါနောက်က လိုက်ခဲ့ကြ” ဆိုပြီး မရေရာသလို စလိုက်တော့ လှအောင် မျက်နှာတစ်ချက် ပျက်သွားပြီး

“ဒီလိုဆို အပြန်ကျရင်လည်း ပင်ပန်းဦးမှာပဲ၊ ရွာကို ဘယ်အချိန်မှ ပြန်ရောက်မလဲ မသိ” ဟု တစ်ကိုယ်တည်း ညည်းတွားသလို ဆိုသည်။ ခင်မောင်တွေးကတော့ ဘာမျှဆက်မပြောတော့ဘဲ အသက်ကိုသာ ခပ်ပြင်း ပြင်း ရှုံးနေလေသည်။

တကယ်က ဒီမှာဘက်က ရွာတွေက သူတို့ဖြူပေါ် ရွာတွေနဲ့ အတော်ကလေး လှမ်းသည်ဟု ဆိုရမည်။ ချုံနှစ်ပိတ်ပေါင်းတွေ ထူထပ်ပြီး တစ်ယောက်တည်း လျှောက်ဖို့ပင် မကောင်းသည့် လမ်းများပင်။ တစ်စုံ တစ်ခု ကြံ့ရလျှင် တစ်ဦးတစ်ယောက်မျှ မသိလိုက်ဘဲ အစပျောက်သွား နိုင်၏။ သို့တော့ ဒီဘက်မှာရှိသည့် ရွာသားတွေသည် မနက်စောစောဆို မြို့ထဲရှိချေးထဲကို အုပ်စလိုက် မီးတုတ်တွေကိုင်ပြီး ဟင်းသီးဟင်းရွက် လာရောင်းကြသည်ကို သူ့မှာ အံ့ဩလို့မဆုံး။ မိုးရာသီဆို စပါးစိုက်၊ ဆောင်းနဲ့နေဆို ကြံ့စိုက်၊ သီးနံတွေစိုက်ပြီး အသက်မွေးကြသည့် ဒီမှာဘက် ရွာသားတွေထဲမှာ ခင်တို့မိသားစုသည်လည်း ဥယျာဉ်တွေအများကြီး ပိုင်သည်ဟု သူ သိထား၏။

ခင်က မောင်နှမသုံးဦးထဲမှာ အကြီးသုံးသမီးး၊ ငယ်ငယ်ကလေးနဲ့ မိဘတွေ မရှိကြတော့သော်လည်း ခင့်ဦးလေးတွေနဲ့ အဘွားကတော့ ခင့်ကို အင်မတန် ချစ်ရှာသည်။ ခင်သည် အဘွားနှင့်ဦးလေးတွေ၏ အုပ်စိန်းမှ အောက်မှာ လှလှလေး ကြီးပြင်းအချယ်ရောက်လာသည့် မိန်းမကောင်းလေး တစ်ဦးသာ ဖြစ်သည်။

“ဒါဆို ဘာလို့၊ လာခိုးခိုင်းတာလဲ၊ တောင်းရင်လည်း ရနေတာကို” ဟု လှအောင်ပြောတော့ ခင့်စိတ်တွေကို အလုံးစုံ နားလည်နေသည်မို့ လှအောင်ကို ဘာတစ်ခုမျှ မတု့ပြန်ဖြစ်ခဲ့။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့

အတိတိစိုက်ခင်း

ဦးလေးတွေနဲ့ နေရပါစော်း။ ခင်ဟာ ငယ်ရွယ်ပျိုမှစ်တဲ့ မိန်းမငယ်လေး မဟုတ်လား၊ အများသူငါရို့ ပြင်ပလောက ဆိုတာမျိုးကို လွှတ်လွှတ်လပ်လပ် စိတ်ကူးယဉ်ခွင့်မသာတဲ့ ခင့်ဘဝမှာ သူသာ ကယ်တင်ရှင် ဖြစ်လာခဲ့ဟန် တူသည်။

ခင်တို့ရွာနား ရောက်ခါနီးတော့ ညနေ သုံးနာရီပိုင် ထိုးလှပြီ။ ခြောက်သယောင်းထနေသည့် သစ်ပင်ကြီးတွေ၏ ထိပ်ဖျားဆီမှ ဥယျာတွေ တောင် မြည်တွန်နေကြပြီ။ ဘယ်အချိန်ကြည့်ကြည့် ပြာနမ်းနေသည့် တောင်တန်းကြီး၏အခြေမှာ တည်ရှိနေသည့် ရွာတွေထဲက တစ်ရွာဖြစ်သည့် ခင်တို့ရွာကို မြင်ရတော့ ရင်က အတိုင်းမသိ ခုန်လာသည်။ စနိတွေနဲ့ မိမ်အစုလေးတွေထဲမှာ အကြိမ်ပေါင်းများစွာ မြင်ယူးနေကျ ဖြစ်သည့် ခင်တို့အိမ်ကို ရှာကြည့်မိ၏။ ခင့်ကို ဒီနေ့ဒီရက်မှာ လာခေါ်မည် ဟု အမှာပါးထားသော်လည်း လှကြံ့ရမှ အမှာပါးခွင့်သာသည်မို့ သူ လာခေါ်မှာကို ခင် မေ့များ မေ့နေဖြူလား တွေးပူရသေးသည်။

တောင်ကုန်းနဲ့ လယ်ကွင်းပြင်များစွာကို ဖြတ်ကျော်ပြီး ရေခန်း နေသည့် စစ်းချောင်းလေးနှစ်ခုကို တွေ့ရခိုန်မှာတော့ ခင်နဲ့တွေ့ဖို့ ပို့ဗို့ လာခဲ့ပြီပဲဟု တွေးရင်း ဘေးနားမှာ ပါလာသည့် လှအောင်နဲ့ခင်မောင်တွေး ကိုပင် မမြင်တော့သလို။

တစ်မြို့တည်းဖြစ်သော်လည်း ခင့်ဆုံး လာရသည်မှာ ခရီးမိုင်ပေါင်း များစွာက လာခဲ့ရသူနှင့် လမ်းခရီးတွေ မဖြောင့်ဖြူး၊ မချောမွေ့သည့် ကာလ ဖြစ်ခဲ့လေ၏။

ထင်သည့်အတိုင်း ခင့်ဆုံးက ပြန်လာတော့ အတော်ကလေး မြောင်နေခဲ့ပြီ။ စိတ်ချမ်းမြှုံစရာ ကောင်းတာတစ်ခုက ခင့်ကို အဆင်ပြေ ချောမွေ့စွာပဲ ပေါ်ယူနိုင်ခဲ့သည်။ မနက်က လာခဲ့ရသည်မှာ အတော်ကလေး ဝေးလံလှသည်ဟု ခံစားမိသည်မို့ အီမိပြန်ခရီးကို ခင် လျှောက်နိုင်ပါမလား တွေးပူစိတ်နဲ့ မေးကြည့်တော့။

“ချောင်းဖျားသူပါနော်” ဟု ခင်က ပြီးလျက် ပြန်ဖော်သည်။ ချောင်းဖျားသူဆိုသော်လည်း အဘွားနဲ့ဦးလေးတွေရဲ့ အရိပ်အောက်မှာ အေးအေးချမ်းချမ်း နေရသူပေပဲ။ ဒီလို့ ဝေးဝေးလံလံ သွားရှုံးမည်မထင်။ သူ ခင်တို့ရွာကို အသံချွဲစက် လာဖွင့်လှုပ်တောင် ခင့်မျက်နှာကို မြင်ရခဲ့လှ သည် မဟုတ်လား။

“အတော်မှာင်နေပြီ၊ ငါတို့ ခပ်မြန်မြန်လေး လျှောက်မှ”

ခင်မောင်တွေးဆီက စကားသံ ထွက်လာသည်။ လူအောင် ကလည်း ထောက်ခံ၏။ ခင်မောင်တွေးပြောတာ မမှား။ မိုးချုပ်လျှင် အဖေ စိတ်ပူနောက်လိမ့်မည်။ အဖေးဆီ ခင့်ကို သွားခေါ်မည်ဖြစ်ကြောင်း ပြောပြခဲ့ သော်လည်း နေဝါဒလိမ့် ရောက်မလာလျှင် စိတ်လောကတ်သည့် အဖေးစိတ် နဲ့ ဖြစ်မှာမဟုတ်။ သည်းခံစောင့်ဆိုင်းနေရင်းနဲ့မှ ပေါ်မလာလျှင် ကိုယ်တိုင် တောင် လိုက်လာနိုင်လောက်သည်။ သူ ခင့်လက်ကို ကျွမ်းကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းကို ခပ်မြန်မြန်လေး လျှောက်လိုက်သည်။

သူ မိန်းမသွားခိုးတာ စူးပေါ်လိပ် ရေတဲ့လွှတ်သလို ပေါ်ကိုမလာ တော့ဟု အဖေ ထင်နေလိမ့်မည်။ ခေတ်ကာလဟာ အရွှေအလျား အရှိန် အဟုန်ကောင်းကောင်းနဲ့ လျှင်မြန်တိုးတက်နေတာမျိုး မဟုတ်တော့ သူငယ်ရှင်းဗုံးနှစ်ယောက်နဲ့ ဟိုး မြို့အစွန်က တောင်ကြီးတစ်တောင်ရဲ့ ခြေရင်းမှာ ရှိနေတဲ့ ရွှေကလေးဆီကို မိန်းမသွားခိုးတဲ့ သူ့ကို အဖေ စိတ်မချုသည်မှာ အဆန်းမဟုတ်။

ညသည် မှာင်သည်ထက် ပိုမှာင်လာသည်။ ကတ္တရာလမ်းမပေါ် ခြေချမိုက်ပြီ ဖြစ်သော်လည်း လမ်းမီးတိုင်ဆိုတာမျိုး မရှိတော့ ကိုယ်စိ ပါလာသည့် လက်နှိပ်ဓာတ်မီးကိုပဲ အားကိုးကြရ၏။ ဓာတ်မီးသုံးလုံး၏ အလင်းရောင်တွေသည် ပြပြစ်ညီညာမှုမရှိသည့် ကတ္တရာလမ်းမပေါ် တရှုံ့ရှုပ်ရှုပ်နဲ့ ရှိနေချေသည်။ လေးဦးသား စကားတစ်ခုနှင့်ချွဲ့မျှ မပြောဖြစ် ကြေား အိမ်ကိုရောက်ဖို့အရေးသာ စိတ်စောနေကြသည့်မို့ ရွှေကလာနေသည့် လူတွေကိုလည်း သတိမမှုမီ။

“အဝေး၊ ဘခင်၊ ရွှေကလာနေတာ မင်း သားတို့အုပ်စု မဟုတ် လား”

ဘခင်ဆီတော့ သူ ခေါင်းထောင်သွားသည်။ ဉာဏ်မှာင်နေတော့ ဘယ်သူက ဘယ်သူ့ကို ခေါ်နေတာလဲ သေချာမသိ။ သတော်ဆိုပါ လမ်းမကြီးပေါ် ရောက်လာသည့်တိုင် လမ်းသွားလမ်းလာတွေကို မတွေ့ရဘဲ နော်လှု ပြောစရာမလိုအောင် တိတ်ဆိုတ်ခြောက်ကပ်နေသည်။ ဘခင် ဆိုတာ အဖော်နာမည်ပဲဟု သေချာစဉ်းစားမီမှ အဖေများ လိုက်လာလေ သလား ရွှေခံပဲလုံးလုံးမှာ မြင်နေရသည့် ဓာတ်မီးရောင်တွေကို အားဖို့ကြည့်မိသည်။

အတိတိစိုက်ခင်း

ထို့နောက် ရှေ့ဆီကနေ တရွေ့ရွှေ လာနေသည့် လူအပ်စုကို ဘယ်သူမှန်း သေချာမသိဘဲ အလိုက်မသိစွာ ဓာတ်မီးနဲ့ ရမ်းထိုး၏။ ထိုစဉ် ဓာတ်မီးအလင်းသည် ရှေ့က လူအပ်စုကို သွားထိုးမိ၏။ ရှေ့ကလူတွေကို ဓာတ်မီး အလင်းရောင်အားနဲ့ မြင်ရသည့်တိုင် ဘယ်သူတွေမှန်း သေချာမသိနိုင်သေး။ သူကတော့ ခင်နဲ့ဆို လေးယောက် လျှောက်လာမည် ဖြစ် သော်လည်း အဖောက ဘယ်သူတွေနဲ့လာသလဲ သူ မသိ။

ခဏနေတော့ သူတို့အပ်စုရှိရာကို ဓာတ်မီးရောင်တစ်ခု ဖျပ်ခနဲရောက်လာသည်။ လှအောင်က

“မြင့်မောင် မင်းအဖေများလား” ဆိုပြီး ဖြစ်နိုင်ခြေရှိစွာ ပြောတော့ မျက်နှာပေါ် ကျရောက်လာသည့် ဓာတ်မီးရောင်ကို လက်နဲ့ ဂွယ်လိုက်ရင်း “အဖေတို့လား” ဟု အသံကို မဝံမရဲ့ ပြုလိုက်သည်။ တစ်ချိန်တည်းမှာပဲ ဘေးနားမှာ ကုပ်ကုပ်လေး လိုက်ပါလာသည့် ခင်က သူ့လက်မောင်းကို ခပ်တင်းတ်း ဆုပ်ကိုင်လိုက်၏။

ခဏအကြာမှာတော့ တစ်ဖက်နှင့်တစ်ဖက် ပိုမိုနီးကပ်လာကြပြီး မျက်နှာချင်းဆိုင် အနေအထားနဲ့ လူသူကင်းမဲ့တဲ့ လမ်းမပေါ်မှာ တွေ့နေ ကြသည့်တိုင် အဖေတို့လား၊ ဘယ်သူတွေလဲဟဲ စိတ်မှန်းနဲ့သာ ခန့်မှန်းကြည့်နေရသည်။

“အဖေတို့လား” ဟု ဒုတိယတစ်ကြိမ် အသံပြောမေးလိုက်တော့ ဓာတ်မီးအလင်းရောင်က ဘယ်ကိုမှန်း ဦးတည်ရာမရှိဘဲ သူတို့အပ်စုထံ စုပြုပြီး ကျလာ၏။

ခြေလှမ်း လေးငါးလှမ်းလောက် အကွာကိုရောက်မှ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်တူ တံ့ခနဲ့ရ ရပ်လိုက်သည်။ ဒီတော့မှ အဖေတို့ပါလားဟဲ သိလိုက်ပြီး ချက်ချင်း ဘာစကားမျှ မပြောနိုင်သေး။ အဖေက သူတို့ကို သေချာအောင် စူးစိုက်ကြည့်နေလိုက်ပြီး သူအပါအဝင် လှအောင်နဲ့ ခင်မောင်တွေး၏မျက်နှာကို မောင်မောင်မည်းမည်းထဲမှာ ဘာမျှမဖြင်ရပါဘဲ ပြုပြကြည့်လျက် ရှိနေသည်။

တစ်နေ့လုံး အသွားအပြန် လမ်းလျှောက်လာခဲ့ရသည့်မို့ အတော်ကလေး ပင်ပန်းနေကြပြီး ဒီအခိုန်မှာ အဖောက် ဘာစကားမျှ ရေရှေရာရာ ပြောလိုစိတ်မရှိ။ လှအောင်နဲ့ခင်မောင်တွေးကိုလည်း အားနာလှပြီး ခင့်ကို လည်း မြန်မြန် နားစေချင်လှပြီး ဖြစ်သည်။

သို့ကလို မျက်နှာချင်းဆိုင် ရပ်နေကြသည့် အခြေအနေမှာပင် အဖေက ဦးစွာ လူပ်ရှားလာ၏။ လက်ထဲက ဓာတ်မီးကို ထိအချိန်ထိ တယမ်းယမ်း လုပ်နေဆဲ။ ဓာတ်မီးအလင်းရောင်ကတော့ သူ့မျက်နှာပေါ် ကျလိုက်၊ လှအောင်နဲ့ခင်မောင်တွေး မျက်နှာပေါ် ကျလိုက်၊ နောက်ဆုံး မှာတော့ အဖွဲ့ဓာတ်မီးအလင်းသည် ခင့်မျက်နှာပေါ် ကျရောက်ခါနီးတော့ ခင်က အလျင်အမြန်ပဲ ခေါင်းကို င့်လိုက်သည်။ ခင့်မှာ နိုက်တည်းမှ သေးသေးလေးဆိုတော့ သူ့နောက်ကွယ်ကို လှစ်ခနဲ ဝင်ပြီး ဓာတ်မီးရောင်ကို ရှောင်လိုက်၏။ ဒီတော့ အဖေက ခင့်ကို သေသေချာချာ တွေ့လိုက်ရပုံ မပေါ်။

သူတို့အားလုံး မူးမှာင်မည်းမည်း ကတ္တရာလမ်းမကြီးပေါ်မှာပဲ မလူပ်မယ့် ရပ်လျက် အဖွဲ့အပြုအမူကို ငေးမောနေကြသည်။ ထိုနောက် အဖေသည် လက်ထဲက ဓာတ်မီးကို အသာပိတ်၊ သက်ပြင်းတစ်ချက် ဟင်းခနဲချဲ။ သေချာမြင်ရသည့် သူ့မျက်နှာကိုကြည့်ပြီး သိလိုစိတ် ပြင်းပြ နေသည့် ပုံစံဖြင့် အားကြီးနဲ့ တစ်ခွန်းတည်း မေး၏။

“အငောင် မြင့်မောင်၊ ပါလာရဲ့လား” တဲ့။



အပိုင်း (၁)

အခန်း (၁)

အဖွဲ့စကားဆုံးတော့ ကျွန်မက ထုံးစံအတိုင်း ချက်ထိုးချက်လန်ရယ်ခဲ့သည်။ စိတ်တို့နေမည့် ဘိုးဘိုးကြီး (အဖော့ အဖော့)၏ မျက်နှာကိုမြင်ယောင်ပြီး ထိုတုန်းက ဘယ်လိုများ ဖြစ်နေမလဲ ပုံဖော်ကြည့်၏။

“ဒါဆို ဖေနဲ့မော့၊ မင်္ဂလာနှစ်ပတ်လည်က နှေ့ဦးကြီးပေါ့” ဟု ပူစပ်စပ် အနေအထားကြိုးကို မနှစ်မြို့သူပြီပါ မေးတော့ “အင်းပေါ့” ဟု အဖော့ပြောရင်း ခေါင်းညီတ်သည်။ အမေကတော့ ဘာမျှမပြောဘဲ ကျွန်မတို့ ညီအစ်မတွေ့နဲ့ အဖော့ရဲ့ စကားပိုင်းကို ဘေးကနေ ထိုင်ကြည့်နေ၏။

ကျွန်မကတော့ အဖေတို့ မင်္ဂလာနှစ်တွေ အများကြီးလည်ပတ်ပြီး အတော်ကြာကြာမှ လောကကြီးထဲကို ရောက်လာခဲ့သူ ဖြစ်၏။ ကျွန်မ အဖေနဲ့အမော့ဆီကို ရောက်ရှိလာပြီး လူမှန်းသိတတ်စအရွယ်၊ အရာရာကို စူးစမ်းလိုစိတ် ရှိတဲ့အရွယ်မှာ စတင်ပြီး မှတ်မှတ်မိမိ ရှိတာကတော့ အိမ်ပေါ်က အသံချွေစက်ကြီး ဖြစ်သည်။ အဖေဟာ အမေနဲ့မညားခင် လူပျို့ဘဝမှာပဲ အိမ်ပေါ်က ဖွင့်သူမရှိတဲ့ အသံချွေစက်ကို ယူဖွင့်ခဲ့သူဆိုတာ တော့ သေချာ၏။

အမေနဲ့သားရာသည့် အကြောင်းရင်းမှာလည်း ထို အသံချွဲစက်ကြီး ကြောင့်ပင် ဖြစ်သည်။ မြို့အစွန် ရောင်ကျကျ ရွာကလေးကို အသံချွဲစက် သွားဖွင့်ရင်း အမေနဲ့ ဆုံးရတာဆိုတော့ အဖော်အတွက်တော့ ထိုအသံချွဲစက် ဟာ အဖိုးဖြတ်နိုင်စရာ မရှိ။ အဖော့အမေ အိမ်ထောင်ကျြီး ထိုအသံချွဲစက် ကို ဘိုးဘိုးကြီးနဲ့အမေကြီးက အဖော်ကို အပြီးပေးလိုက်တော့ အဖော့ရဲ့ လက်ငတ်စီးပွားရေးက အသံချွဲစက် ဖြစ်လာခဲ့သည်။

ဒီတော့ ကျွန်မ သိတတ်စအရွယ်မှာ ထိုအသံချွဲစက်ကြီးကို စိတ်ထဲ စွဲနေသည်မှာ အဆန်းတော့ မဟုတ်။ အဲဒီတုန်းက ကျွန်မတို့မြို့မှာ အသံချွဲစက် ဖွင့်သူဆို၍ လက်ချိုးရေတို့ ရ၏။ မြင့်မောင် အသံချွဲစက်ဆိုလျင် မသိဘူး မရှိပေါ်လောက်အောင်လည်း နာမည်ကော်ခဲ့သည်ပဲ။

ကျွန်မတို့ ညီအစ်မတစ်တွေကတော့ ထိုတုန်းက အလွန်ပျော်ခဲ့ ကြသည်ပေါ့။ ဦးဦးဖျားဖျား သိချင်းတွေ နားထောင်ရတာပဲ မဟုတ်လား။ အဖော် အသံချွဲစက်ဖွင့်တော့ သိချင်းတွေ အမြတ်စေ ကြားနေရသည်မို့ ကျွန်မတို့ ညီအစ်မတစ်တွေအားလုံး သိချင်းကြိုက်ကြ၏။ သိချင်းတိုင်ခွဲ အသစ် ထွက်၊ မထွက်ကို မြို့ထဲက တိပ်ခွဲဆိုင်တွေကိုသွားပြီး စနည်းနာ ရသည်။ ယောက်သားစက်သီးကြီးစီးပြီး မြို့ထဲကို တိပ်ခွဲအသစ်တွေ စုစုမဲ့ဖို့ သွားလေ့ရှိသည့် အဖော်အပြန်ကို မျှော်ရသည်မှာလည်း ကျွန်မမှာ အလုပ် တစ်လုပ်။ တစ်ခါတစ်ရုံ မြို့ထဲကို ကိုစွာရှိလို့ သွားသည့် အခမဲ့မျိုးမှာ အမှတ် မထင် တိပ်ခွဲအသစ်ထွက်ကြောင်း ပိုစတာ ကပ်ထားပြီဆို ထိုတိပ်ခွဲ ဆိုင်မှာပဲ အဖော်မှာ အချိန်တွေ ကုန်ရာသည်လည်း ရှိ၏။

တိပ်ခွဲအသစ် ဝယ်လာသည့် နေ့မျိုးမှာဆို အဖော် တိပ်ခွဲ စမ်းတတ်သေးတော့ ကျွန်မက အရပ်ထဲက သူ့ကယ်ချင်းတွေကို

“ဒီနေ့ အဖော်ယူ တိပ်ခွဲအသစ် ဝယ်လာတယ်၊ အဲဒါ စမ်းမလို့ တဲ့” ဟု ပြောလိုက်ရှုနဲ့ အတွေးအပါအဝင် သူ့ကယ်ချင်းတွေအားလုံးက စိတ်ဝင်တစား ကျွန်မအိမ်ကို လိုက်လာကြ၏။ ပြီးတော့ အဖေ တိပ်ခွဲ စမ်းတဲ့အနီးမှာ ဂိုင်းအုံပြီး နားထောင်ကြသည်။ တစ်ခါတစ်ရုံမှာဆို အဖေ တိပ်ခွဲစမ်းလျှင် ကက်ဆက်နဲ့ပဲ စမ်းဖွင့်တာလောက် မဟုတ်၊ ဆောင်းဘောက် ကြီးနဲ့ပါ အသံထွက် ကောင်း၊ မကောင်း စမ်းတတ်လေတော့ အဖေ ဆောင်းဘောက်သံက တစ်ရွာလုံးသို့ ပုံးသွားပြီဆို တစ်ရွာလုံးက ကလေးတွေ စုပြုလာတတ်ကြပြန်သည်။

အတိတိစိုက်ခင်း

အဒီလို အခါမျိုးမှာဆို ကျွန်မက ကျေနပ်၏။ အများ မသိသေးတဲ့ သိချင်း၊ သူများတကာ မကြားရသေးခင် ဦးဦးဖျားဖျား ကျွန်မက ရနေ့ သိနေတတ်သည်။ ကျောင်းက သူငယ်ချင်းတွေဆို ကျွန်မ နှုတ်ဖျားက ထွက်လာတတ်သည့် သိချင်းအသစ်အဆန်းတွေကို အမြဲတစေ ကြားရလေ့ ရှိပြီး အတန်းတဲ့မှာ ဆရာမ မလာခင် စာအုပ်ကိုလိုပို့ သူငယ်ချင်းတွေရဲ့ နားမှာတော့ကာ သိချင်းပေါင်းစုံ ဆိုပြရတာလည်း အမော့။

အလှု။ မင်္ဂလာဆောင်တွေမှာ လိုက်ဖွင့်ရတာမျိုးဆိုတော့ တချို့ရာ၊ အသတွေမှာ အသခဲ့စက် သွားဖွင့်ရလျှင် အလှုရှင်၊ မင်္ဂလာဆောင်ပိုင်ရှင် တွေ စိတ်ကြိုက် ဖွင့်ပေးရတာလည်း ရှိ၏။ ဒီလို အခါမျိုးဆို သူတို့ တောင်းဆိုသည့် သိချင်းခွေက ကိုယ့်ဆီမရှိလျှင် အခက်တွေရသဖြင့် တောင်းသမျှ သိချင်းခွေ မရှိစိတ္တာ မရှိရလေအောင် သိချင်းမျိုးစုံ၊ အဆိုတော် ပေါင်းစုံကို ဝယ်ထားရသည်။ သိချင်းခွေ အသစ်ထွက်လျှင် အလှယ်တကူ သိနိုင်သည့်ခေါတ် မဟုတ်လေတော့ ခွေအသစ်နဲ့ ပတ်သက်ပြီး အဖော့မှာ အမြဲတစေ တက်ကြနေရသည်။

ကျွန်မတိအိမ်မှာ တိပ်ခွေတွေ အများကြီးဆိုမှ တကယ့်ကို အများကြီး။ သစ်သားနဲ့လုပ်ထားသည့် သေတ္တာကြီး နှစ်လုံးနဲ့ သံသေတ္တာ တစ်လုံး ထဲမှာ တိပ်ခွေတွေ အပြည့်ရှိ၏။ သစ်သားနဲ့ လုပ်ထားသည့် သေတ္တာကို တော့ ကျွန်မတို့ဆီမှာ ဆောင်းတူဟု ခေါ်သည်။ ထိုဆောင်းတူထဲက တိပ်ခွေတွေကို မိုးအကုန် သီတင်းဝါလကွုတ်ပြီဆို အဖောက အားလုံး ထုတ်၏။ ထိုအခါမျိုးဆို အမောက အိမ်ရှေ့မြေကွက်လပ်မှာ မိုးကာစ အပြာကြီးကို ခင်းထားနှင့်ပြီ။

ရှိရှိသမျှသော တိပ်ခွေတွေက မိုးတွင်းတစ်တွင်းလုံး အိမ်ထဲမှာပဲ အောင်းနေရတာဆိုတော့ တိပ်ခွေတွေကို အဆုံးနဲ့အသား ခွဲထုတ်၏။ သူ့အဆုံးနဲ့ သူ့အသား မမှားရလေအောင် အခွဲပေါ်မှာပဲ အသားကိုတင်၊ ကြား(ရှိုး)ကပ် နေသည့် တိပ်ခွေတွေ၊ တိပ်သားတွေနဲ့နေသည့် တိပ်ခွေတွေကို ရွေးထုတ်ပြီး အဖောက ကြားခွဲတ်၏။ ကျွန်မတို့ ညီအစ်မတစ်တွေက မိုးကာစကြီးပေါ်မှာပဲ တိပ်ခွေတွေကို ညီနေအောင် စီပေးရသည်။ နေရာင်အောက်မှာဆိုတော့ သို့ကလို လုပ်ရပြီဆို အတော်ကလေး ပင်ပန်းသော်လည်း ကျွန်မ ပျော်၏။

ဒီအလုပ်က မိုးအကုန် သီတင်းကျွန်တ်ပြီဆို ပုံမှန်လုပ်နေကျ အလုပ်။ မိုးတွင်းဆို အသခဲ့စက်မှ မဖွင့်ရတာကိုး။ မိုးတွင်းဆို အိမ်မှာပဲ စိတ်ကြိုက်

သီချင်းတွေကို နားထောင်နိုင်၏။ ဆောင်းတူထဲက ရှိသမျှသော တိပ်ခွဲ တွေထဲက နားထောင်ချင်တဲ့ သီချင်းခွဲကို ကျွန်မတို့ ညီအစ်မတစ်တွေ ရွေးယူကြပြီး တစ်ယောက်အကြိုက်နဲ့တစ်ယောက် မတူတဲ့အခါမျိုး၊ ကျွန်မက နိနိုင်းချေရဲ့ ‘နှင်းဆီ’ ကိုမှ နားထောင်ချင်ပြီး မမလေးက မေဆိုရဲ့ ‘အိပ်ဆေးမရှိ’ ကို နားထောင်ချင်ပြီးဆို ကျွန်မတို့ ညီအစ်မ အပြင်းပွားကြရပြန်၏။ သို့ကလို အချိန်မျိုးမှာဆို အဖေက မမလေးနဲ့ကျွန်မကို မဲလိပ် လိပ်စေပြီး မဲနှုက်ခိုင်းတတ်သည်။ ကျွန်မအလှည့် မဟုတ်ဘဲ မမလေးစိတ်ကြိုက် နားထောင်ရမည့်သီချင်း ကျွန္းများပြီဆိုလျှင် ကျွန်မက နားထောင်ချင်သည့် တိပ်ခွဲကို တာကိုင်ကိုင်နဲ့ စိတ်လေးပင်စွာ စောင့်ဆိုင်းနေရ၏။

ကျွန်မတို့အိမ်က မိသားစုအားလုံးက သီချင်းကြိုက်သူတွေချည်းမို့ အလှည့်နဲ့ နားထောင်ကြရသည်။ အမေက ခင်ညွန့်ရည် နားထောင်ချင်သည့်နေရှိသလို အဖေက စိုင်းဆိုင်မော်ပို့ကိုမှ နားထောင်လိုစိတ် ပြင်းပြသည့်အခါလည်း ရှိ၏။ ဒီတော့ ကျွန်မတို့ ညီအစ်မတစ်တွေမှာ အဆိုတော်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဖေက ဖွင့်ထားပြီဆို အလိုဂို့ ကြားနေသည့်မို့ သီချင်းကို အလွတ်ရပြီး အဆိုတော်နဲ့သီချင်းတွဲမသိတာမျိုးလည်း မရှိ။

မိုးတွင်းကုန်လို့ ပွင့်လင်းရာသီရောက်ပြီဆိုလျှင် အဖေက အမြဲတစေ အသံချွဲစက်ဖွဲ့ဖို့ သွားနေရတော့ သီချင်းကြိုက်တတ်၊ နားထောင်တတ်သည့် ကျွန်မတို့ နားထောင်ဖို့အတွက် ကက်ဆက်အပို့တစ်လုံး အဖေက ဝယ်ပေးထား၏။ အဖေရယ် အသံချွဲစက် တစ်ခါဖွင့်ပြီဆိုလျှင် ပွဲတွေ ဆက်နေတတ်တော့ အဖောက်မြင်ရရှိ အတော်ခေါ်ခဲ့သည့် ကာလတွေလည်း ရှိ၏။ တစ်ပွဲဖွင့်လို့မှ မပြီးသေး၊ နောက်ထပ်ပွဲတစ်ပွဲအတွက် အသံချွဲစက် ရှားဖို့ အိမ်ကို ရောက်လာကြပြီဆိုလျှင် အမေနဲ့ အစ်မကြီးက ပွဲရှားလက်ခံ ပေးထားရသည်။

ကျွန်မက ညီအစ်မတွေထဲမှာ အဖေနဲ့အတူတူ အသံချွဲစက်ဖွင့်ရာ လိုက်တတ်သူ ဖြစ်သည်။ တစ်ခါတစ်ရုံ အနီးအနားလို့ နေရာမျိုးမှာ အသံချွဲစက်ဖွင့်ရတဲ့အခါမျိုးဆို အဖေက ကျွန်မကို ခေါ်တတ်သည်။ သို့ကလိုဆို အသံချွဲစက်ဖွင့်တဲ့နေရာမှာထိုင်ပြီး ကျွန်မစိတ်ကြိုက်သီချင်းတွေကို ထိုင်ဖွင့်နေတတ်သည်။

အသံချွဲစက် ပိုင်တယ်၊ အသံချွဲစက် ကောင်းတယ်ဆိုတဲ့ အဖော

အတိတ်စိုက်ခင်း

နာမည်ကို မသိဘူး မရှိသလောက် ရှားလှ၏။ ထိုအတူပဲ အဖွဲ့လို အသံချွဲ စက်ပိုင်သူတွေ မြို့မှာ လက်ချိုးရေလို့ ရနေသည်မို့ အသံချွဲစက်နဲ့ လူနဲ့ကို အလွယ်တကူပဲ တွဲသီနိုင်သည်။ ထိုခေတ်က အသံချွဲစက်ပိုင်သူတွေ ငွေနဲ့ အငှားဖွင့်ရုံမက ဌာနဆိုင်ရာတွေက အခမ်းအနားတစ်ခုခုကြောင်း လာဖွဲ့ပေးပါခဲ့လျှင် အချိန်ရော လူပါ အပင်ပန်းခံပြီး အလကား လိုက်ဖွင့်ပေးရတ်သည်။ သို့ကလို သွားဖွင့်ပေးရသည်ကို ကျွန်မတို့ဆီမှာ ချောဆွဲ ခံရသည်ဟု ခေါ်ကြသည်။ ထိုသို့ ချောဆွဲခံရပြီဆို အခန့်မသင့်လျှင် ဒုက္ခ ရောက်ရသည်လည်း ရှိ၏။

သို့ကလို အသံချွဲစက်ဖွင့်ရင်း ဒုက္ခကြံရတယ်ဆိုတာ ပြန်ပြောင်း အောက်မေ့စရာ ကောင်းလှသည့် အမှတ်သညာဆိုတာမျိုး မဟုတ်တော့ ကျွန်မက မိသားစုဆံပြီဆို အိမ်ပေါ်မှာ တင်ထားသည့် အသံချွဲစက်ကြီးကို မြင်တိုင်း အဖွဲ့အတိတ်ကို သတိရလျှင်တောင် စကားကို လမ်းကြောင်း ထွဲရမြဲ။





ကိုယ်ရေးအကျဉ်း

ခထာဝင်ကို ၁၅.၈.၁၉၉၂ ခန့်တွင် ဦးမြင့်အောင်၊ ဒေါခင်သန်ရွှေတို့မှ ရရှင်ပြည်နယ် တောင်ကုတ်မြို့၌ မွေးဖားခဲ့သည်။ တဗ္ဗာသိုလ်ဝင်တန်းစာမေးခွဲကို အ.ထ.က(၁)တောင်ကုတ်မှ ၂၀၀၈ ခန့်တွင် အောင်မြင်ခဲ့သည်။

၂၀၀၅ ခန့်တွင် ရန်ကုန်တဗ္ဗာသိုလ်မှ ရှေးဟောင်းသုတေသနပညာဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၂၀၀၆ ခန့်တွင် သရေခေတ္တရာမှ အုတ်ခွက် ဘုရားများကို လေ့လာခြင်း စာတမ်းဖြင့် မဟာသုတေသနဘွဲ့ကို ရန်ကုန်တဗ္ဗာသိုလ်မှ ရရှိခဲ့သည်။ ၂၀၁၉ ခန့်တွင် ပါရဂူဘွဲ့ကြီးတက်ရောက်ခဲ့သည်။

တောင်ကုတ်မြို့နယ်မရှင်း၊ ရန်ကုန်တဗ္ဗာသိုလ်မရှင်း၊ မဟာသီမဂ္ဂရှင်း၊ Faces မရှင်းနှင့် မရှင်းအချို့တို့တွင် ဝတ္ထုတို့၊ ဆောင်းပါးများရေးသားခဲ့ပြီး ပထမဆုံးလုံးချင်းဝေါ်ဖြစ်သည့် ငေးရင်းငေးကျေန်ရစ်တဲ့ကမ္မာ ကို မဟာစာပေမှ ၂၀၂၀ ခန့်တွင် စတင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ထို့နောက် အနောက်ရပ်ဆီမှာ ငါ၊ မြှက်ခင်းပြင်အလွတ်၊ ထုံးဆက်လက်ကျွန်း စသည့်ဝတ္ထုများ ရေးသားခဲ့သည်။

ဆက်လက်၍လည်း ဝတ္ထုတို့၊ ဝတ္ထုရည်များ ရေးသားဖန်တီးလျက်ရှိသည်။
